



Salisbury

မြို့တော်မှ ကြိုဆိုပါသည်

သင်၏ ပဏာမ လမ်းညွှန်

တိုင်းနိုင်ငံအား အသိအမှတ်ပြုခြင်း

ကျွန်ုပ်တို့သည် အက်ဒီလိတ်မြေပြန့်၏ Kaurua လူမျိုး များ၏ ရိုးရာနယ်မြေပေါ်၌ တည်ရှိနေပြီး ယခင်၊ ယခုနှင့် ဖြစ်လာမည်ဖြစ်သော သက်ကြီးသူများအား လေးစားသည်ဖြစ်ကြောင်း Salisbury မြို့တော်ကောင်စီအနေဖြင့် အသိအမှတ်ပြုပါသည်။ ကျွန်ုပ်တို့သည် ၎င်းတို့၏ ရှေးဟောင်းအမွေအနှစ်၊ ယုံကြည်ချက်များနှင့် ပထဝီနယ်မြေအပေါ် ဆက်စပ်တည်ရှိမှုအား အသိအမှတ်ပြုပြီး လေးစားပါသည်။ ၎င်းတို့ ယနေ့နေထိုင်လျက်ရှိသော Kaurua လူမျိုး များ၏ စဉ်ဆက်မပြတ် အရေးပါမှုကို ကျွန်ုပ်တို့ အသိအမှတ်ပြုပါသည်။

မာတိကာ

ရွေးကောက်ခံ အဖွဲ့ဝင်များ	3
အရေးပေါ်အခြေအနေ ဖုန်းနံပါတ်များ.....	4
မြို့တော်ဝန် အမှာစကား.....	5
Salisbury အကြောင်း.....	7
Salisbury မြို့တော်မှ ကြိုဆိုပါသည်	8
လူ့အသိုက်အဝန်း စင်တာများနှင့် အဆောက်အအုံ.....	10
စာကြည့်တိုက် ဝန်ဆောင်မှုများ	14
အားကစားနှင့် အပန်းဖြေခြင်း.....	20
ပန်းခြံများနှင့် ထိန်းသိမ်းထားသည့်မြေများ	23
Salisbury တွင် နေထိုင်ခြင်း	26
ကျောင်းများနှင့် ကလေးထိန်းဌာနများ.....	26
အများပြည်သူ သယ်ယူပို့ဆောင်ရေး.....	26
လူငယ်အစီအစဉ်များ	26
Salisbury သက်ကြီးလူအိုများ.....	26
ကျန်းမာရေး ဝန်ဆောင်မှုများ.....	26
စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပံ့ပိုးမှု	26
အလုပ်အကိုင်ရှာဖွေရေးနှင့် လေ့ကျင့်သင်တန်းပေးရေး ဝန်ဆောင်မှုများ	27
Polaris စင်တာ.....	27
ဈေးဝယ်ခြင်းနှင့် အပန်းဖြေအနားယူခြင်း.....	27
စိတ်အပန်းဖြေအနားယူခြင်း.....	28
နိုင်ငံသားဖြစ်မှု	28
ရှိခိုးဝတ်ပြုရန် နေရာများ.....	28
စေတနာ့ဝန်ထမ်း လုပ်ကိုင်ခြင်း.....	28
ရာသီဥတု ပြောင်းလဲမှု ခိုလှုံရာနေရာ.....	28
Salisbury တွင် အမှိုက် လာရောက်သိမ်းဆည်းပေးခြင်း.....	29

ဤစာစောင်တွင် ကွယ်လွန်သူများ၏ အမည်များနှင့် ယင်းတို့၏ ရုပ်ပုံများ ပါဝင်ကောင်း ပါဝင်နိုင်ကြောင်း *Aboriginal* နှင့် *Torrens Strait Islander* လူမျိုးများအနေဖြင့် သတိချပ်စေလို ပါသည်။

မြို့တော်ဝန် အမှာစကား

Salisbury မှ ကြိုဆိုကြောင်းနှင့် ကျွန်ုပ်တို့
ပျော်ရွှင်စရာကောင်းသော မြို့၏
အခြေချနေထိုင်သူများအနက် တစ် ဖြစ်လာသည့်အတွက်
ဂုဏ်ယူဝမ်းမြောက်မိပါသည်။

Salisbury လူဦးရေသည် ပိုမိုတိုးလာပြီး ရှေ့လာမည့်
အနာဂတ်ကို ကြိုတင်တွေးဆပြီး စိတ်လှုပ်ရှားမိပါသည်။
Salisbury အား ပိုမိုတိုးတက်သော၊ ရေရှည် တည်တံ့ခိုင်မြဲပြီး
ချိတ်ဆက် ဆောင်ရွက်နိုင်သည့် အသိုက်အဝန်းဖြစ်ရေး
ကောင်စီ၏ မြို့ပြစီမံကိန်း ၂၀၃၅ မျှော်မှန်းချက်နှင့်အညီ
ကျွန်ုပ်တို့အတူတကွ အောင်မြင်နိုင်မည့်အရာကို
မျှော်လင့်မိပါသည်။

နောက်ခံအခြေအနေ ကွဲပြားခြားနားကျယ်ပြန့်မှု
ပေါင်းစုံမှဖြစ်သော မိမိတို့၏ မြို့သူ/သား အားလုံး
ကျန်းမာကောင်းမွန် ပါဝင်ပေါင်းစည်းရေးကို ပံ့ပိုးပေးမည့်
နွေးထွေးပြီး လှုပ်ရှားသက်ဝင်နေသည့် မြို့ဖြစ်ရေး
ကောင်စီအနေဖြင့် ကြိုးပမ်းသွားပါမည်။

ဖော်ပြပါအချက်များ စုစည်းလျက် Salisbury မြို့အနေဖြင့်
ဒုက္ခသည်များအား ကြိုဆိုလက်ခံသည့် နေရာ -
ယဉ်ကျေးမှုပေါင်းစုံ လွှမ်းခြုံပြီး နွေးထွေးသည့်မြို့အဖြစ်
ဂုဏ်ယူနေရမည်ဖြစ်ပါသည်။

အရေးကြီးသည့် ဝန်ဆောင်မှုများ ချိတ်ဆက်ရန်၊ ဒေသတွင်း
စာကြည့်တိုက်များ၊ ရပ်ရွာစင်တာများ၊ အားကစားကလပ်များ၊
ပန်းခြံများ သို့မဟုတ် ဈေးဝယ်စင်တာများအကြောင်း
ပိုမိုလေ့လာနိုင်ရန် အလွယ်တကူသုံးနိုင်သည့် လမ်းညွှန်အဖြစ်
ဤစာစောင်အား သင့်အနေဖြင့် အသုံးပြုနိုင်ပါသည်။
ကောင်စီက လုပ်ဆောင်ပေးသည့် ဝန်ဆောင်မှုများနှင့်
စပ်လျဉ်းပြီး မေးမြန်းစရာ တစ်စုံတစ်ရာ သို့မဟုတ်
သဘောထားမှတ်ချက် တစ်စုံတစ်ရာ ရှိပါက ဖုန်းအမှတ်
၈၄၀၆ ၈၂၂၂ သို့မဟုတ် အီးမေးလ် city@salisbury.sa.gov.au
ထံ အချိန်မရွေး ဆက်သွယ်နိုင်ပါသည်။



City of Salisbury နှင့် Discover Salisbury ဆိုရှယ်မီဒီယာ
စာမျက်နှာများအား follow လုပ်ရန် သို့မဟုတ် Salisbury
Aware ဟုအမည်တွင်သော အခမဲ့ ဖြန့်ဝေသည့်
ရပ်ကျေးဆိုင်ရာ မဂ္ဂဇင်းကို မြို့တော်တစ်ဝန်း
ဖြစ်ပျက်နေသည့် နောက်ဆုံးပေါ် အခမ်းအနားများ၊
အစီအစဉ်များနှင့် အခွင့်အလမ်းများကို သိရှိနေရန်အတွက်
ကြည့်ရှုဖတ်ရှုရန်တို့ကိုလည်း ကျွန်ုပ်တို့
တိုက်တွန်းလိုပါသည်။

ဘေးကင်းလုံခြုံပြီး ကျန်းမာပါစေကြောင်း နှင့် Salisbury
မြို့မှ လုပ်ဆောင်ပေးမည့် ကမ်းလှမ်းချက်များအား
သင့်အနေဖြင့် ဝမ်းမြောက်စွာ တွေ့ရှိမည် ဟု
ကျွန်ုပ်တို့အနေဖြင့် ယုံကြည်မိပါသည်။

Gillian Aldridge OAM

ရွေးကောက်ခံ အဖွဲ့ဝင်များ

အနောက်ပိုင်း ရပ်ကွက်




Beau Brug JP
၊ ကောင်စီအဖွဲ့ဝင်
08 8406 8222
bbrug@salisbury.sa.gov.au

Lisa Braun
၊ ကောင်စီအဖွဲ့ဝင်
0413 046 069
lbraun@salisbury.sa.gov.au

မြောက်ပိုင်း ရပ်ကွက်




David Hood
၊ ကောင်စီအဖွဲ့ဝင်
0432 799 931
dhood@salisbury.sa.gov.au

Graham Reynolds
၊ ကောင်စီအဖွဲ့ဝင်
0413 966 500
greynolds@salisbury.sa.gov.au

မြို့တော်ဝန်
Gillian Aldridge OAM
0411 703 706
galdridge@salisbury.sa.gov.au

အလယ်ပိုင်း ဒေသ




Chad Buchanan JP
၊ ကောင်စီအဖွဲ့ဝင်
ဒုဗြိတော်ဝန်
(၁၁-၂၅၂၀ ခု ၃၀-၁၁-၂၅၂၀)
0433 750 832
cbuchanan@salisbury.sa.gov.au

Donna Proleta
၊ ကောင်စီအဖွဲ့ဝင်
0403 677 807
dproleta@salisbury.sa.gov.au

PARA ဒေသ




Sarah Ouk
၊ ကောင်စီအဖွဲ့ဝင်
0423 002 064
souk@salisbury.sa.gov.au

Kylie Grenfell
၊ ကောင်စီအဖွဲ့ဝင်
0433 703 691
kgrenfell@salisbury.sa.gov.au

အရှေ့ပိုင်း ဒေသ




Maria Blackmore
၊ ကောင်စီအဖွဲ့ဝင်
0411 281 164
mblackmore@salisbury.sa.gov.au

Adam Duncan
၊ ကောင်စီအဖွဲ့ဝင်
0429 662 933
aduncan@salisbury.sa.gov.au

တောင်ပိုင်း ဒေသ




Natasha Henningsen
၊ ကောင်စီအဖွဲ့ဝင်
0477 413 108
nhenningsen@salisbury.sa.gov.au


Julie Woodman JP
၊ ကောင်စီအဖွဲ့ဝင်
ဒုတိယမြို့တော်ဝန်
(၃၀-၁၁-၂၀၂၀ အထိ)
0431 188 788
jwoodman@salisbury.sa.gov.au

တောင်ပေါ်ဒေသ




Peter Jensen
၊ ကောင်စီအဖွဲ့ဝင်
0437 987 990
pjensen@salisbury.sa.gov.au

Shiralee Reardon JP
၊ ကောင်စီအဖွဲ့ဝင်
0427 095 566
sreardon@salisbury.sa.gov.au



အရေးပေါ်အခြေအနေ ဖုန်းနံပါတ်များ



အရေးပေါ်ဆက်သွယ်ရမည့်ဌာန- လူနာတင်ယာဉ်၊ ရဲ၊ မီးသတ် **000**



ရဲဌာန **13 14 44**

အရေးပေါ် ခေါ်ဆိုရန် မဟုတ်ပါ။



ပီပီကွ စောင့်ရှောက်မှု အကူအညီဖုန်းလိုင်း **13 16 11**

အခမဲ့ရုံးချိန် နောက်ပိုင်း တယ်လီဖုန်းဝန်ဆောင်မှုသည် ကလေးသူငယ်များ ပါဝင်ပတ်သက်နေသည့် ပဋိပက္ခအခြေအနေများနှင့် ဆက်စပ်ပြီး ဖြေရှင်းပေးသည်။



အသက်ကယ်ဖုန်းလိုင်း **13 11 14**

အရေးပေါ် အသက်အန္တရာယ် ကြို တွေ့လာပါက သတင်းအချက်အလက် နှင့် နှစ်သိမ့်ဆွေးနွေးဖြေသိပ်ပေးသည့် ပံ့ပိုးမှု လုပ်ဆောင်ပေးသည့်အခမဲ့တယ်လီဖုန်း ဝန်ဆောင်မှု



လျှပ်စစ်မီး အရေးပေါ်ဌာန **13 13 66**

၂၄ နာရီ



မိတ်ငွေ အရေးပေါ်ဌာန **1800 808 526**

၂၄ နာရီ



အဆိပ်နှင့်ပတ်သက်သည့် သတင်းအချက်အလက် ဌာန **13 11 26**

၂၄ နာရီ



ရေ / မိလ္လာပိုက်နှင့် ဆက်စပ်သည့် အရေးပေါ်ဌာန **1300 883 121**

၂၄ နာရီ



SA သွားကျန်းမာရေး ဝန်ဆောင်မှု **1300 008 222**

အသက် ၁၈ နှစ်အောက် ကလေးသူငယ်များ နှင့် အကျုံးဝင်သည့် အရွယ်ရောက်ပြီးသူများအတွက် ရုံးချိန်ပြင်ပ အရေးပေါ် ဌာန



သြဇာတေးလျ ကျန်းမာရေး တိုက်ရိုက် စောင့်ရှောက်မှု **180 022 222**

နာမကျန်းဖြစ်ပြီး မည်သည့်အရာလုပ်ရမည်ကို မသိလျှင် အခမဲ့ အကြံဉာဏ်ပေးခြင်း



ကြိုဆိုခြင်း

အခြေချနေထိုင်သူ အသစ်တစ် ခုအဖြစ် သင့်အားကျွန်ုပ်တို့ ကြိုဆိုပါသည်။ ကြိုဆို နှုတ်ခွန်းဆက် စာစောင်သည် ကောင်စီဒေသနှင့် ကောင်စီမှ လုပ်ဆောင်ပေးသော ဝန်ဆောင်မှုများကို နိဒါန်းပျိုးထားသည်။

ဤစာစောင်သည် ဩစတြေးလျတောင်ပိုင်း လူမှု အသိုက်အဝန်း ဝန်ဆောင်မှုများ (the South Australian Directory of Community Services)၊ ဝက်ဘ်ဆိုက် (www.sacommunity.org) နှင့် ကောင်စီ၏ တရားဝင်ဝက်ဘ်ဆိုက် သို့ မဟုတ် ဝန်ဆောင်မှု ဌာန နှင့် ချိတ်ဆက်၍ အကောင်းဆုံး ပြုစုထားပါသည်။ သင့်အနေဖြင့် လိုအပ်သည်များ ရှာဖွေရာတွင် အထောက်အကူ ဖြစ်စေကြောင်း နှင့် မိမိတို့ ကြီးမားသော လူမှုအသိုက်အဝန်း၏ တစ်စိတ်တစ်ဒေသ အလျင်အမြန် ဖြစ်လာပါစေကြောင်း မိမိတို့ အနေဖြင့် မျှော်လင့်ပါသည်။

ဩစတြေးလျတောင်ပိုင်း လူမှုအသိုက်အဝန်း ဝန်ဆောင်မှု လမ်းညွှန် _____ 1300 731 844
Customer Centre _____ 8406 8222
အီးမေးလ် _____ city@salisbury.sa.gov.au
ဝက်ဘ်ဆိုက် _____ www.salisbury.sa.gov.au
ဖေ့ဘွတ်ခ် _____ @cityofsalisbury
တွစ်တာ _____ @cityofsalisbury
အင်စတာဂရမ် _____ @cityofsalisbury



Salisbury အကြောင်း

Salisbury မြို့ သည် ဒေသဆိုင်ရာ အစိုးရနယ်ပယ်တစ်ခုဖြစ်ပြီး အက်ဒလိတ်မြို့ မြောက်ဘက် ၂၅ ကီလိုမီတာတွင် တည်ရှိပါသည်။ တည်နေရာ အကျယ်အဝန်းမှာ ၁၆၁ စတုရန်း ကီလိုမီတာ ရှိပြီး St Vincent ပင်လယ်ကွေ့ ကမ်းခြေမှ Para Escarpment အထိ နှင့် ထိုမှတစ်ဆင့် Mt. Lofty Ranges တောင်ခြေအထိ တည်ရှိပါသည်။

Salisbury မြို့သည် ဆင်ခြေဖုံးရပ်ကွက် ၃၂ ခုဖြင့် ဖွဲ့စည်းထားပြီး အခြေချနေထိုင်သူ ခန့်မှန်းခြေ ၁၄၁,၀၀၀ ဦး ရှိပါသည်။ စုစုပေါင်း လူဦးရေသည် ယဉ်ကျေးမှု ပေါင်းစုံမှ လာပြီး ၃၀ ရာခိုင်နှုန်း ကျော်မှာ ပြည်ပတွင် မွေးဖွားသူများဖြစ်ပါသည်။ Salisbury မြို့ အနေဖြင့် ဒုက္ခသည်များအား ကြိုဆိုလက်ခံသည့်နေရာ - ယဉ်ကျေးမှုပေါင်းစုံ လွှမ်းမိုးပြီး နွေးထွေးသည့်မြို့အဖြစ် ဂုဏ်ယူနေရမည်ဖြစ်ပါသည်။ ရေအရင်းအမြစ် ထိန်းသိမ်းရေး၊ ကာကွယ်ရေး၊ လျှပ်စစ်ပစ္စည်း နှင့် နည်းပညာ အပါအဝင် ထုတ်လုပ်ရေး၊ ဖြန့်ဝေခြင်း နှင့် ကုန်သိုလှောင်ရုံ များအတွက် အဓိကကျသော စင်တာတစ်ခုဖြစ်သလို မိမိတို့ Salisbury မြို့အနေဖြင့် စက်မှုလုပ်ငန်းများတွင် နိုင်ငံအဆင့် ဦးဆောင်နိုင်စွမ်း ရှိသည့် ဒေသတစ်ခုအဖြစ် အသိအမှတ်ပြု ခြင်း ခံရပါသည်။ လှပသော ပန်းခြံများ၊ ဘေးမဲ့တောများ နှင့် ရွှံ့နွဲ့တောများ ဝန်းရံနေသည့် စိုစွတ်သည့် နေရာများစွာ Salisbury တွင် ရှိပါသည်။ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းခြင်း နှင့် တီထွင်ဆန်းသစ်သော စိုစွတ်သည့် မြေနေရာများဆိုင်ရာ အစီအစဉ်များနှင့်ပတ်သက်ပြီး မိမိတို့၏ ကြိုးပမ်း အားထုတ်မှုများအား ကမ္ဘာနှင့်အဝန်း အသိအမှတ်ပြု ခံရပါသည်။ Salisbury မြို့အနေဖြင့် အထူးသဖြင့် စိတ်အပန်းဖြေအနားယူနိုင်သည့် စင်တာများနှင့် ကလပ်များ ၊ ကြီးမားသည့် ဈေးဝယ်စင်တာများ ၊ လူမှုအသိုက်အဝန်း စင်တာများ ၊ စာကြည့်တိုက် များ၊ ရုပ်ရှင်ရုံများ၊ စားသောက်ဆိုင်များနှင့် ဟိုတယ်များ စုစုပေါင်း (၅၀) ကျော် ရှိပါသည်။ ၂၀၁၉ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည့် အသစ်စက်စက် ဖြစ်သည့် Salisbury Community Centre သည် ကောင်စီ၏အဓိကကျသောရုံး နှင့် စာကြည့် တိုက်အဖြစ် လုပ်ဆောင်ပါသည်။ ယင်းအဆောက်အဦးသည် ကဖေး များ၊ အစီအစဉ်များ နှင့် ဌာနရမ်းနိုင်သည့် အခန်းများဖြင့် ဖွဲ့စည်းထားပြီး ကြိုဆိုခြင်း နှင့် အလွယ်တကူ ရောက်ရှိနိုင်သည့်နေရာတစ်ခု ဖြစ်ပါ သည်။ ကြိုဆိုလက်ခံခြင်း နှင့် အားလုံးပါဝင်သည့် မြို့ဖြစ်ရေး ကောင်စီအနေ ဖြင့် ကြိုးပမ်းအားထုတ်နေပါသည်။ Salisbury ၏ ဂုဏ်ယူစရာကောင်း သော သမိုင်းကြောင်း တည်ဆောက်ရန်၊ မြို့နေလူထုအားလုံးအတွက် အခွင့်အလမ်းများဖြင့် ဖွံ့ဖြိုးတိုးတက်သောမြို့တစ်မြို့ ပေါ်ထွန်းလာ စေရန် မိမိတို့အနေဖြင့် ရည်ရွယ်ပါသည်။





လူ့အသိုက်အဝန်း စင်တာများနှင့် အဆောက်အအုံ

လူမှုအသိုက်အဝန်းစင်တာများသည်
ကွဲပြားခြားနားကျယ်ပြန့်ပြီး သက်ဝင်လှုပ်ရှားနေသည့်
လူမျိုးပေါင်းစုံ ပါဝင်သလို အများပြည်သူများအား
ဝန်ဆောင်မှု ပေးရာတွင် စိတ်အားထက်သန်စွာဖြင့်
ဝန်ဆောင်မှုပေးလေ့ရှိပါသည်။ ချစ်ကြည်ရင်းနှီးပြီး
ကြိုဆိုလက်ခံသည့် နေရာများဖြစ်သည့်အတွက်
လာရောက်လည်ပတ်ရန် ဖိတ်ခေါ်ပါသည်။

လူမှုအသိုက်အဝန်း စင်တာများသည် မြို့နေလူထုအတွက် သင်တန်းအတန်းများ၊ လူမှုပေါင်းသင်း ဆက်ဆံရေးနှင့်ဆက်စပ်သည့် အုပ်စုများ နှင့် အစားအစာများနှင့် အစီအစဉ်ပေါင်းစုံ လက်ခံကျင်းပသည့် နေရာလည်းဖြစ်ပါသည်။ စင်တာတစ်ခုချင်းစီအလိုက် အစီအစဉ်များ ကွဲပြားသွားပြီး အောက်ပါတို့ ပါဝင်နိုင်သည်-

- ကွန်ပျူတာ နှင့် နည်းပညာပညာရပ်များ သင်ကြားပေးခြင်း
- အလုပ်အကိုင်နှင့် အလုပ်ရှာဖွေရေးဆိုင်ရာ အကြံဉာဏ်များ ပေးခြင်း
- ဘာသာစကား နှင့် စာတတ်မြောက်မှု သင်တန်းများ
- အစားအစာ ချက်ပြုတ်မှု သင်တန်းများ
- ကျန်းမာရေး နှင့် ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု အစီအစဉ်များ
- လက်မှုပညာ နှင့် အပန်းဖြေအနားယူခြင်း အစီအစဉ်များ
- ကစားရင်းပညာသင်အဖွဲ့များ
- မိသားစု အကူအညီ/ အထောက်အပံ့ပေးရေး အုပ်စုများ
- ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက် ဟောပြောပွဲများ
- လူမှုအခြေပြ ဥယျာဉ်စိုက်ပျိုးခြင်း အစီအစဉ်များ

၁၂-၂၅ လူငယ်စင်တာသည် အသက် ၁၂ နှစ် မှ ၂၅ နှစ်ကြား လူငယ်များအတွက် ပုံဖော်ဖွဲ့စည်းပေးထားပြီး ပညာရေး၊ အလုပ်အကိုင်နှင့် စီးပွားလုပ်ငန်းဆိုင်ရာ အရည်အသွေးများ တိုးမြှင့်လာစေရေး အကူအညီများ ပေးအပ်လျက်ရှိပါသည်။ facebook.com/youthinsalisbury/ ဆိုရှယ်မီဒီယာ ဝဘ်ဆိုက်တွင် ချိတ်ဆက်ဆောင်ရွက်နိုင်ပါသည်။ အဖွဲ့အစည်း / အသင်းအဖွဲ့များ သို့မဟုတ် တစ်ကိုယ်ရည်အသုံးပြု ရန်အတွက် ငှားရမ်းရန် အခန်းများနှင့်အဆောက်အအုံများလည်း စင်တာအများစုတွင် ရှိပါသည်။

Salisbury လူမှုအသိုက်အဝန်း အဆောက်အအုံ

34 Church Street, Salisbury SA 5108
8406 8222

Salisbury Community Hub အား ၂၀၁၉ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီး ကောင်စီ၏ အဓိကျသော ရုံး၊ စာကြည့်တိုက် နှင့် လူမှုအသိုက်အဝန်းဆိုင်ရာ နေရာတစ်ခုအဖြစ် တည်ရှိပါသည်။ မြေညီ နှင့် ပထမထပ်သည် အသင်းအဖွဲ့များ / အုပ်စုများ (လူမှုအသိုက်အဝန်းများ) အသုံးပြု ရန် ဖြစ်ပြီး အစည်းအဝေးခန်းမများ၊ အခမ်းအနားများ ကျင်းပသည့်နေရာများ၊ မိဘများ နားနေခန်း၊ အလွယ်တကူ အသုံးပြု နိုင်သည့် အရွယ်ရောက်ပြီးသူများ အဝတ်လဲလှယ်ခန်း ဝန်ဆောင်မှု၊ ကဖေး၊ ကွန်ပျူတာများ၊ အရွယ်ရောက်ပြီးသူများနှင့် ကလေးများအတွက် အစီအစဉ်များ၊ စာရွက်စာတမ်း မှန်ကန်ကြောင်း အတည်ပြု ပေးသည့်ဝန်ဆောင်မှု (Justice of the Peace service) ၊ မြန်နှုန်းမြှင့် အင်တာနက် နှင့် စာလေ့လာရန်၊ စားသောက်ရန် နှင့် အနားယူရန် ကြို တင်ရက်ချိန်းမှာယူစနစ်ဖြင့် ဌာနရမ်းအသုံးပြု နိုင်ပါသည်။

လူမှု အသိုက်အဝန်း စင်တာ တည်နေရာများ

Bagster Road လူမှု အသိုက်အဝန်း စင်တာ

17 Bagster Road, Salisbury North SA 5108
8250 4167

Salisbury မြောက်ပိုင်း၊ သဘာဝဘေးမဲ့တော နှင့် ဈေးဝယ်စင်တာနှင့်ကပ်လျက် တည်ရှိပြီး ယင်းနေရာတွင်ဌာနရမ်းအသုံးပြု ရန် မီးဖိုချောင် အသုံးအဆောင်များနှင့် လေအေးပေးစက် ခန်းမတစ်ခုရှိပါသည်။

Burton လူမှုအသိုက်အဝန်း စင်တာ

386 Waterloo Corner Road, Burton SA 5110
8406 8222

ယင်းစင်တာသည် လတ်တလော ပိတ်ထားပြီး ၂၀၂၂ ခုနှစ်၊ နှစ်လယ်ပိုင်းတွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ပါသည်။ စုံစမ်းမေးမြန်းလိုပါက Enquiriesbch@salisbury.sa.gov.au သို့ အီးမေးလ်ပေးပို့နိုင်ပါသည်။

Salisbury မြို့တော်မှ ကြိုဆိုပါသည်

Morella ရပ်ရွာအခြေပြ စင်တာ

90 Kings Road, Parafield Gardens SA 5107
8406 8484

Morella ရပ်ရွာအခြေပြ စင်တာသည် ကျယ်ဝန်းပြီး အပန်းဖြေနိုင်သည့် သဘာဝပန်းဥယျာဉ်တစ်ခု ပါဝင်ပြီး The Gardens အပန်းဖြေစခန်းနှင့် ရေကူးကန်တို့နှင့် ကပ်လျက်တည်ရှိပါသည်။ Morella စင်တာသည် ယဉ်ကျေးမှု ပေါင်းစုံ အစီအစဉ်များ၊ ဘာသာစကား သင်တန်းများ၊ ကျန်းမာရေး နှင့် ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု အစီအစဉ်များ နှင့် အခြားအစီအစဉ်များစွာကို ပို့ချကျင်းပပေးသည်။

Pooraka Farm ရပ်ရွာအခြေပြ စင်တာ

126 Henderson Avenue, Pooraka SA 5095
8406 8488

Pooraka Farm ရပ်ရွာအခြေပြ စင်တာသည် Salisbury ၏ တောင်ဘက်အကျဆုံး ရပ်ရွာအခြေပြ စင်တာ တစ်ခုဖြစ်ပြီး the Montague Farm Estate အနီးတွင် တည်ရှိပါသည်။ ၎င်းသည် ပြုပြင်မွမ်းမံထားသည့် ကျေးလက်မွေးမြူ ရေးခြံကြီးတွင်တည်ရှိပြီး တစ်မူထူးခြားသည့် လေရဟတ်တစ်ခု ရှိသည်။ ဤ သာလွန်ကောင်းမွန်သည့် အဆောက်အဦးသည် ဒေသဆိုင်ရာ ခေတ်မီ သမိုင်းမှတ်တိုင်တစ်ခုအား ထင်ဟပ်စေပါသည်။

Salisbury အရှေ့ပိုင်း အိမ်နီးချင်း စောင့်ရှောက်ရေးစင်တာ

28 Smith Road, Salisbury SA 5109
8285 2055

Salisbury အရှေ့ပိုင်း အိမ်နီးချင်း စောင့်ရှောက်ရေးစင်တာ သည် the Ferns Lifestyle Village နှင့် Salisbury (အရှေ့) အထက်တန်းကျောင်း အကြား ကပ်လျက်တည်ရှိပါသည်။ ယင်းသည် ခေတ်မီ အဆောက်အဦးတစ်ခုဖြစ်ပြီး တီထွင်ဆန်းသစ် စိတ်လှုပ်ရှားစရာ သင်ယူလေ့လာမှု အခွင့်အလမ်းများကို ပို့ချပေးသည်။

Para Hills ရပ်ရွာအခြေပြ စင်တာ

Wilkinson Road, Para Hills SA 5096
8406 8560

Para Hills ရပ်ရွာအခြေပြ စင်တာသည် စာကြည့်တိုက်၊ အသက်အရွယ်ကြီးသူများအတွက် ရည်ရွယ်ဖွင့်လှစ်ထားသည့်အစီအစဉ်များ၊ ရပ်ရွာအခြေပြ ပန်းဥယျာဉ်တစ်ခု၊ မြင်းခြံမြေစင်တာ၊ ကျမ်းကျိန်ဆိုသည့်နေရာတစ်ခု၊ ကလေးသူငယ်များနှင့် အရွယ်ရောက်ပြီးသူများအား ပညာပေးခြင်း အစီအစဉ်များ ပါဝင်ပါသည်။ သင့်တင့်လျောက်ပတ်သော အခန်းများစွာ ရှိပြီး ရပ်ကျေးအခြေပြ အစီအစဉ်များနှင့် အခမ်းအနားများ ကျင်းပနိုင်ရန် အထူးကောင်းမွန်ပြီး ဌာနရမ်းပေးလျက်ရှိပါသည်။

The Mawson စင်တာ

2-8 Main Street, Mawson Lakes SA 5095
8302 5449

The Mawson စင်တာ သည် အသက်အရွယ်မရွေး ဝန်ဆောင်မှုလုပ်ငန်းများနှင့် အစီအစဉ်များစွာအတွက် သင့်လျော်ပါသည်။ မိခင်ဘာသာစကားမဟုတ်သည့် အင်္ဂလိပ်ဘာသာစကားအား (ဒုတိယ ဘာသာစကား) အဖြစ် လေ့လာခြင်း၊ အရွယ်ရောက်ပြီးသူများအတွက် ပညာပေး အစီအစဉ်များ၊ ကလေးသူငယ်များအတွက် စက်ရုပ်ကစားစရာများ သို့မဟုတ် ကွန်ပျူတာစနစ်ဖြင့် ဆက်သွယ်ခြင်း လေ့လာမှု ၊ ကျောင်းအားလပ်ရက် အစီအစဉ်များကဲ့သို့ ကလေးအစီအစဉ်များနှင့် ပိုမိုများပြားသည့် အခြားအစီအစဉ်များ ပါဝင်ပါသည်။ အဆိုပါစင်တာသည် ကာကွယ်ဆေးထိုးပေးခြင်း ဝန်ဆောင်မှုနှင့် စာရွက်စာတမ်း မှန်ကန်ကြောင်း အတည်ပြု ပေးသည့်ဝန်ဆောင်မှု (Justice of Peace) တို့ကိုလည်း လုပ်ဆောင်ပေးသည်။

Twelve25 Youth Centre

17-19 Wiltshire Street, Salisbury SA 5108
8406 8555

၁၂-၂၅ လူငယ်စင်တာသည် Salisbury မြို့တွင် လူငယ်ဝန်ဆောင်မှုပေးအပ်ရာ အဓိကနေရာ လည်းဖြစ်ပါသည်။ အဆိုပါဒေသရှိ နေထိုင်ပြီး၊ အလုပ်လုပ်ကိုင်နေသည့် ပညာသင်ကြားနေသော သို့မဟုတ် စေတနာ့ဝန်ထမ်းအဖြစ် လုပ်ကိုင်နေသည့် အသက် ၁၂ နှစ် မှ ၂၅ နှစ်ကြား လူငယ်များအတွက် ပညာရေး၊ အလုပ်အကိုင် နှင့် စီးပွားလုပ်ငန်းသို့ ဦးတည်သည့် လမ်းကြောင်း တစ်ခုအဖြစ် ပေါ်ပေါက်မည့် အစီအစဉ်များ နှင့် အခွင့်အလမ်းများကို လုပ်ဆောင်ပေးသည်။

Salisbury သက်ကြီးရွယ်အိုများ စောင့်ရှောက်ရေး စင်တာ

Jack Young စင်တာ

1 Orange Avenue, Salisbury SA 5108
8406 8525

Pine Lakes စင်တာ

16 Homestead Place, Parafield Gardens SA 5107
8406 8513

Para Hills သက်ကြီးရွယ်အိုများ စောင့်ရှောက်ရေးစင်တာ

22 Wilkinson Road, Para Hills SA 5096
8406 8587

The Jack Young, Para Hills Seniors and Pine Lakes စင်တာများသည် အသက် (၅၀) ကျော်များအတွက် အထူးရည်ရွယ်ထားသော အစီအစဉ်များနှင့် ဝန်ဆောင်မှုများနှင့် ပြည့်နေသည့် ဝန်းကျင်တစ်ခုအဖြစ် ဖန်တီးပေးထားပါသည်။





JOHN HARVEY COMMUNITY HALL

01b

01b
01c

စာကြည့်တိုက် ဝန်ဆောင်မှုများ

ဩစတြေးလျ(တောင်ပိုင်း) တွင် ရပ်ရွာအခြေပြ စာကြည့်တိုက်များ (၁၀၀) ကျော်ရှိပြီး ယင်းတို့အနက် (၅) ခုမှာ Salisbury မြို့တွင် တည်ရှိပါသည်။ စာကြည့်တိုက်တွင် အသင်းဝင် လိုပါကအခမဲ့ဖြစ်ပြီး ပြည်နယ်တွင်း စာကြည့်တိုက်အားလုံးနှင့် ချိတ်ဆက်ပေးထားသည်။ စာကြည့်တိုက်များသည် အသက်အရွယ်မရွေး လူအားလုံးအတွက် အထူးကောင်းမွန်ပြီး တွေ့ဆုံရန်၊ စာပေဖတ်ရှုရန်၊ စာပေလေ့လာရန်၊ ကွန်ပျူတာ အသုံးပြုရန်နှင့် အင်တာနက်ဝန်ဆောင်မှုများနှင့်သတင်းအချက်အလက်များ ရရှိရာ နေရာလည်းဖြစ်ပါသည်။ အသစ်စက်စက် Salisbury ရပ်ရွာအခြေပြ စင်တာသည် လူမှု အသိုက်အဝန်းအတွက် နေရာများ၊ လေ့လာဖတ်မှတ်စရာ စာအုပ်မျိုးစုံရှိခြင်း၊ ကွန်ပျူတာများနှင့် ကလေးသူငယ်များနှင့် အရွယ်ရောက်ပြီးသူများအတွက် အစီအစဉ်များဖြင့် အထပ်နှစ်လွှာရှိသော စာကြည့်တိုက်တစ်ခုအဖြစ် ပုံဖော်ထားပါသည်။

စာကြည့်တိုက်အသင်းဝင်များသည် မည်သည့်စာကြည့်တိုက်မှမဆို အခမဲ့ဌာနရမ်းနိုင်သည်။ မည်သည့်စာကြည့်တိုက်မှမဆို ဌာနရမ်းသည် ဖြစ်စေ (အရုပ်များ၊ ဂိမ်းများ၊ အားကစားပစ္စည်းများမှ လွဲ၍) ငှားရမ်းပစ္စည်းအားလုံးကို ဩစတြေးလျ(တောင်ပိုင်း) ရှိ အရပ်ဘက် စာကြည့်တိုက် တစ်ခုခုသို့ ပြန်လည်ပေးပို့နိုင်ပါသည်။

ဌာနရမ်းနိုင်သော ပစ္စည်းများမှာ-

- စာအုပ်များနှင့် အီလက်ထရောနစ် စာအုပ်များ
- အသံဖိုင်ပါဝင်သည့် စာအုပ်များ
- အရုပ်ဆက် ဂိမ်းကစားနည်းများ
- မဂ္ဂဇင်းများ
- စီဒီများ
- ဒီဗီဒီ များနှင့် ရုပ်ရှင်ဓါတ်ပြားများ
- အရုပ်များနှင့် ဂိမ်းများ
- အားကစားပစ္စည်းများ

စာကြည့်တိုက်များအနေဖြင့် အောက်ဖော်ပြပါ

ဝန်ဆောင်မှုအမျိုးမျိုး ကိုလည်း ဝန်ဆောင်ပေးသည်-

- အင်တာနက် အခမဲ့နှင့် ကွန်ပျူတာ အသုံးပြုခွင့်
- မိတ္တူ ကူးခြင်း၊ စာရိုက်ထုတ်ခြင်း နှင့် စကန်ဖတ်ခြင်း
- ဒေသဆိုင်ရာ နှင့် မိသားစု သမိုင်းကြောင်းများအား လိုက်လံပြသခြင်း/ရှင်းပြခြင်း
- ကလေးသူငယ်များနှင့် ပတ်သက်သည့် အစီအစဉ်များ
- စာရေးဆရာများနှင့် ဆက်စပ်သည့် အခမ်းအနားများ
- အဂ္ဂိယိပ် ဘာသာစကားမဟုတ်သည့် အခြား ဘာသာစကားများ ဖြင့် ရေးသားထားသော စာအုပ်စာပေများ
- စာရွက်စာတမ်းမှန်ကန်ကြောင်း အတည်ပြု ပေးသည့် ဝန်ဆောင်မှု လုပ်ငန်း
- အရွယ်ရောက်ပြီးသူများအား ပညာပေးခြင်း အစီအစဉ်များ

သယ်ယူပို့ဆောင်ရေး သို့မဟုတ် သွားလာလှုပ်ရှားမှု ကန့်သတ်ချက်ရှိသူများသည် အိမ်တိုင်ရာရောက် စာကြည့်တိုက်ဝန်ဆောင်မှု ရခွင့်ရှိနိုင်ပြီး သတင်းအချက်အလက် ပိုမိုရရှိလိုပါက ဖုန်းအမှတ် ၈၄၀၆၈၃၁ သို့မဟုတ် Salisbury (အနောက်ပိုင်း) စာကြည့်တိုက် ၊ ဖုန်းအမှတ် ၈၄၀၆၈၄၈၉ သို့မဟုတ် အီးမေးလ် library@salisbury.sa.gov.au သို့ ဆက်သွယ်နိုင်ပါသည်။

စာရွက်စာတမ်းမှန်ကန်ကြောင်းအတည်ပြု ပေးသည့် ဝန်ဆောင်မှု (Justice of Peace)

Justice of Peace ကို စာရွက်စာတမ်း မူရင်းများအား မျက်မြင်သက်သေထူပေးပြီး စစ်မှန်ကြောင်းအတည်ပြု ပေးရန် အခွင့်အာဏာပေး၍ ခန့်အပ်ထားသည် (ဥပမာအားဖြင့် မြွက်ဟကြေညာချက်များ၊ ကျမ်းကျိန်လွှာများ၊ ကွာရှင်းစာချုပ်များ၊ ကိုယ်စားလှယ်လွှဲအပ်လွှာနှင့်အုပ်ထိမ်းခွင့်ဆိုင်ရာ စာရွက်စာတမ်းများအပြင် မူရင်းစာရွက်စာတမ်းများအား အစစ်အမှန် ဖြစ်ကြောင်း ထောက်ခံခြင်း တို့ ဖြစ်သည်။) Justice of Peace ကို Salisbury လူမှုအသိုက်အဝန်းစင်တာ၊ Para Hills ရပ်ရွာအခြေပြ စင်တာ နှင့် the Mawson စင်တာတို့တွင် တွေ့ရှိနိုင်ပါသည်။

ဖွင့်ချိန်များနှင့် ရရှိနိုင်သော အခြေအနေများအတွက် ဖုန်းအမှတ် ၈၄၀၆၈၂၂၂ သို့မဟုတ် www.salisbury.sa.gov.au/jp တံ စုံစမ်းနိုင်သည်။

စာကြည့်တိုက် တည်နေရာများနှင့် ဖွင့်ချိန်များ

Salisbury Community Hub

34 Church Street, Salisbury SA 5108

8406 8222

တနင်္လာ အင်္ဂါ ဗုဒ္ဓဟူး၊ သောကြာ နံနက် ၈၃၀ နာရီ မှ ညနေ ၅၃၀ နာရီ အထိ

ကြာသပတေး နံနက် ၈၃၀ နာရီ မှ ညနေ ၇ နာရီ အထိ

စနေ နံနက် ၉၃၀ နာရီ မှ ညနေ ၃၃၀ နာရီ အထိ

တနင်္ဂနွေ နေ့လည် ၁၁ နာရီ အချိန် မှ ညနေ ၂ နာရီ အထိ

Mawson Lakes Library

2-8 Main Street, Mawson Lakes SA 5095

8302 5555

တနင်္လာ အင်္ဂါ ဗုဒ္ဓဟူး နံနက် ၉၃၀ နာရီ မှ ညနေ ၅ နာရီ အထိ

အင်္ဂါ နံနက် ၉၃၀ နာရီ မှ ညနေ ၆ နာရီ အထိ

ကြာသပတေး နံနက် ၉၃၀ နာရီ မှ ညနေ ၇ နာရီ အထိ

သောကြာ နံနက် ၉၃၀ နာရီ မှ ညနေ ၅ နာရီ အထိ

စနေ နံနက် ၁၀ နာရီ မှ နေ့လည် ၂ နာရီ အထိ

တနင်္ဂနွေ ပိတ်ရက်

Para Hills Library

Wilkinson Road, Para Hills SA 5096 8406

8530

တနင်္လာ-သောကြာ နံနက် ၉၃၀ နာရီ မှ ညနေ ၅ နာရီ အထိ

စနေ နံနက် ၁၀ နာရီ မှ နေ့လည် ၂ နာရီ အထိ

တနင်္ဂနွေ ပိတ်ရက်

Salisbury West Library

Hollywood Boulevard, Salisbury

Downs SA 5108 8406 8489

တနင်္လာ-သောကြာ နံနက် ၉၃၀ နာရီ မှ ညနေ ၅ နာရီ အထိ

စနေ နံနက် ၁၀ နာရီ မှ နေ့လည် ၂ နာရီ အထိ

တနင်္ဂနွေ ပိတ်ရက်

Ingle Farm Library

Beovich Road, Ingle Farm SA

5098 8406 8595

တနင်္လာ အင်္ဂါ ဗုဒ္ဓဟူး၊ သောကြာ နံနက် ၉၃၀ နာရီ မှ ညနေ ၅ နာရီ အထိ

ကြာသပတေး နံနက် ၉၃၀ နာရီ မှ ညနေ ၇ နာရီ အထိ

စနေ နံနက် ၁၀ နာရီ မှ နေ့လည် ၂ နာရီ အထိ

တနင်္ဂနွေ ပိတ်ရက်

Home Library Service

8406 8341

အချိတ်အဆက်ရှိနေခြင်း

www.salisbury.sa.gov.au/libraries

စာကြည့်တိုက် အသင်းဝင်တစ်ဦးအနေဖြင့် ကျင်းပပေးမည့် အစီအစဉ်များနှင့် အခမ်းအနားများအတွက် သတင်းအချက်အလက်များ အွန်လိုင်းစာကြည့်တိုက်စာရင်းနှင့် ရရှိနိုင်သည့် အခမဲ့ အွန်လိုင်းအရင်းအမြစ်များအား ရှာဖွေသိရှိရန် ဝတ်ဆိုက်တွင် ကြည့်ပါ။

စာကြည့်တိုက် အီလက်ထရောနစ် သတင်းစဉ်များအား subscribe လုပ်စေလိုပါသည်။ www.salisbury.sa.gov.au/enewsletter

ဖေ့ဘွတ်ခ်တွင် ကျွန်ုပ်တို့၏ တက်ကြွလှုပ်ရှားသော လူမှုအသိုက်

အဝန်းနှင့်ပူးပေါင်းပါ- www.facebook.com/SalisburyLibraryService





လာရောက်လည်ပတ်ရန် နေရာများနှင့် ဆက်သွယ်မည့် အချက်အလက်များ

စာကြည့်တိုက်များ

- 1 **Salisbury လူမှုအသိုက်အဝန်း အဆောက်အအုံ** - 34 Church Street, Salisbury တယ်လီဖုန်း 8406 8222
- 2 **Ingle Farm စာကြည့်တိုက်** - Beovich Road, Ingle Farm တယ်လီဖုန်း 8406 8595
- 3 **Mawson Lakes စာကြည့်တိုက်** - 2-8 Main Street, Mawson Lakes တယ်လီဖုန်း 8302 5555
- 4 **Para Hills စာကြည့်တိုက်** - 22 Wilkinson Rd, Para Hills တယ်လီဖုန်း 8406 8530
- 5 **Salisbury (အနောက်ပိုင်း) စာကြည့်တိုက်** - Hollywood Boulevard, Salisbury Downs တယ်လီဖုန်း 8406 8489

အပန်းဖြေစင်တာများ

- 6 **Ingle Farm အပန်းဖြေစင်တာ** - 3/58 Beovich Rd, Ingle Farm တယ်လီဖုန်း 7422 1500
- 7 **Parafield Gardens အပန်းဖြေစင်တာ** - Kings နှင့် Martins လမ်းမကြီး ထောင့်, Parafield Gardens တယ်လီဖုန်း 8286 8800
- 8 **Bridgestone အားကစားခန်းမ** - 1-33 Frost Road, Salisbury South 5106
- 9 **Little Para ဂေါက်ကွင်း** - 62 Martins Road, Paralowie တယ်လီဖုန်း 8285 9177

လူမှု အသိုက်အဝန်း စင်တာများ

- 10 **Salisbury လူမှုအသိုက်အဝန်း အဆောက်အအုံ** - 34 Church Street, Salisbury တယ်လီဖုန်း 8406 8222
- 11 **Bagster Road ရုပ်ရွာအခြေပြ စင်တာ** - 17 Bagster Road, Salisbury North တယ်လီဖုန်း 8250 4167
- 12 **Burton လူမှုအသိုက်အဝန်း အဆောက်အအုံ** - ယင်းစင်တာသည် လတ်တလော ပိတ်ထားပြီး ၂၀၂၂ ခုနှစ်၊ နှစ်လယ်ပိုင်းတွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ပါသည်။ စုံစမ်းမေးမြန်းလိုပါက enquiersbch@salisbury.sa.gov.au သို့ အီးမေးလ်ပေးပို့နိုင်ပါသည်။
- 13 **Morella ရုပ်ရွာအခြေပြ စင်တာ** - 90 Kings Road, Parafield Gardens တယ်လီဖုန်း 8406 8484
- 14 **Pooraka Farm ရုပ်ရွာအခြေပြ စင်တာ** - 126 Henderson Avenue, Pooraka တယ်လီဖုန်း 8406 8488
- 15 **Salisbury အရှေ့ပိုင်း အိမ်နီးချင်း စောင့်ရှောက်ရေးစင်တာ** - 28 Smith Road, Salisbury တယ်လီဖုန်း 8285 2055
- 16 **The Mawson စင်တာ** - 2-8 Main Street, Mawson Lakes တယ်လီဖုန်း 8302 5449
- 17 **Twelve25 Youth Centre** - 17-19 Wiltshire Street, Salisbury တယ်လီဖုန်း 8406 8555
- 18 **Jack Young စင်တာ** - 1 Orange Avenue, Salisbury တယ်လီဖုန်း 8406 8525
- 19 **Para Hills ရုပ်ရွာအခြေပြ စင်တာ** - 22 Wilkinson Road, Para Hills တယ်လီဖုန်း 8406 8587

ပန်းခြံတည်နေရာများ

- 20 **Bridgestone သဘာဝအပန်းဖြေစခန်း** - Frost Road, Salisbury South
- 21 **Carisbrooke သဘာဝအပန်းဖြေစခန်း** - Main North Road, Salisbury Park
- 22 **Cobbler Creek သဘာဝအပန်းဖြေစခန်း** - Smith Road, Salisbury East
- 23 **Fairbanks Drive သဘာဝအပန်းဖြေစခန်း** - Fairbanks Drive Reserve, Paralowie
- 24 **Harry Bowey သဘာဝအပန်းဖြေစခန်း** - Riversdale Drive, Salisbury Park
- 25 **Kaurna Park** - Helps/Waterloo Corner လမ်းမကြီး ထောင့်, Burton
- 26 **Pitman ပန်းခြံ** - Commercial Road, Salisbury
- 27 **St Kilda စွန့်စားမှုအား ခံစားနိုင်ရန် ပန်းခြံ** - St Kilda
- 28 **မြင်းခြံစားကျက်မြေများ** - Bridge Road, Para Hills West
- 29 **Unity ပန်းခြံ** - South Terrace, Pooraka
- 30 **Greenfields စိမ့်မြေများ** - Salisbury Highway

ခွေးကျောင်းနိုင်သည့် ပန်းခြံများ

- 31 **Baltimore သဘာဝ ဘေးမဲ့တော** - Oleander Drive, Parafield Gardens
- 32 **Kingswood Crescent သဘာဝ ဘေးမဲ့တော** - Bolivar Road, Paralowie
- 33 **Canterbury Drive သဘာဝ ဘေးမဲ့တော** - Canterbury Drive, Salisbury Heights
- 34 **Dry Creek Linear ပန်းခြံ** - Park Way, Mawson Lakes
- 35 **Golding အားကစားကွင်း** - Redhill Road & Kalina Avenue ထောင့်, Para Vista
- 36 **Happy Home သဘာဝ ဘေးမဲ့တော** - Waterloo Corner Road, Salisbury North
- 37 **Jenkins သဘာဝ ဘေးမဲ့တော** - Saints Road, Salisbury Park
- 38 **မြင်းခြံစားကျက်မြေများ** - Maxwell Road, Para Hills West
- 39 **Unity ပန်းခြံ** - South Terrace, Pooraka

အခြား စိတ်ဝင်စားဖွယ်ရာများ

- 40 **Old Spot** ဟိုတယ် နှင့် Farm Direct Community Market
- 41 **အမျိုးသား စစ်ဘက်ဆိုင်ရာ မော်တော်ယာဉ် ပြတိုက်**
- 42 **Penfield Park မီးရထားလမ်း**
- 43 **Salisbury ရေတံခါး ပြတိုက်**
- 44 **ပြည်သူ့အနုပညာပြတိုက်**
- 45 **John Street ဈေးဝယ်စင်တာ**
- 46 **Adelaide အပြည်ပြည်ဆိုင်ရာ ဌာနမျိုးစုံ ထိန်းသိမ်းရေးစခန်း**
- 47 **Adelaide Tramway ပြတိုက်**
- 48 **Caravan နှင့် ခရီးသွားများ ဆိုင်ရာ ပန်းခြံ**
- 49 **Parafield လယ်သမားများ ဈေး**



အားကစားနှင့် အပန်းဖြေ

Salisbury မြို့ရှိ အားကစားနှင့် အပန်းဖြေ

စင်တာများတွင် အစီအစဉ်မျိုးစုံနှင့် လှုပ်ရှားစရာမျိုးစုံ ရှိသည်။ အားကစား နှင့် အပန်းဖြေ အစီအစဉ်များတွင် ပါဝင်လုပ်ဆောင်ခြင်းသည် ပျော်ရွှင်ရန်၊ သက်ဆိုင်ရာ အားကစားတစ်ခုချင်းစီအလိုက် သိသင့်သိထိုက်သည်များ လေ့လာရန် နှင့် ကျန်းမာရေး လိုက်စားရန်နှင့် လူမှုအသိုက်အဝန်းအတွင်း ဝင်ဆံ့ပေါင်းစည်းရန်အတွက် လွန်စွာ ကောင်းမွန်ပါသည်။

အစီအစဉ်များမှာ-

- ကြက်တောင်
- ဘတ်စကတ်ဘော
- ဖူဆယ် (ဘောလုံး)
- ကျန်းမာကြံ့ခိုင်မှု (အုပ်စုလိုက်) သင်တန်းများ
- အားကစားခန်းမများ
- အားကစားနည်း ပေါင်းစုံ ပါဝင်သည့် အစီအစဉ်များ
- လေးပစ်အားကစား (မိုးလုံလေလုံ)
- ခေတ်မီ လေယာဉ်ပျံသန်းခြင်း (မိုးလုံလေလုံ)
- ကလေးများအတွက် အားကစားများ
- ကိုယ်ခံပညာ
- Netball
- Rollerskating
- အသက်အရွယ်ကြီးရင့်သူများအတွက် အစီအစဉ်များ (အသက် ၅၀ ကျော် ကလပ်၊ အမျိုးသမီးများ အချင်းချင်း ချိတ်ဆက်မှု အုပ်စု)
- နံရံရှိက် တင်းနစ်ကစားနည်း
- ရေကူးခြင်း
- စားပွဲတင်တင်းနစ်
- တင်းနစ်
- ဘောလီဘော
- နှလုံးကျန်းမာရေး အခြေခံကောင်းမွန်စေရန် လမ်းလျှောက်ခြင်း အုပ်စုများ
- Salisbury အပျော်တမ်း စက်ဘီးစီး အစီအစဉ်များ

အားကစား နှင့် အပန်းဖြေရေး ဝန်ဆောင်မှုများ

Bridgestone အားကစားခန်းမ

1-33 Frost Road, Salisbury South SA 5106

BAC@salisbury.sa.gov.au

Bridgestone အားကစားခန်းမသည် ဒေသဆိုင်ရာ အားကစားကလပ်

(၃) ခု ၏ အဓိကျသော နေရာဖြစ်ပြီး အားကစားပွဲများ နှင့်

အခမ်းအနားများ လက်ခံကျင်းပရာနေရာဖြစ်ပါသည်။

ယင်းစင်တာတွင် နောက်ဆုံးပေါ် မီတာ ၄၀၀ ကျယ်ဝန်းသည့်

အားကစားသမားများအတွက် ပြေးလမ်းနှင့် ယင်းနှင့်ဆက်စပ်သည့်

ကစားကွင်းဝန်ဆောင်မှုများ ရှိပါသည်။

Parafield Gardens အပန်းဖြေစင်တာ

Kings နှင့် Martins Road လမ်းမကြီး ထောင့်, Parafield Gardens

SA 5107

8286 8800

The Parafield Gardens စိတ်အပန်းဖြေ စင်တာတွင် စိတ်အပန်းဖြေ

လှုပ်ရှားမှုပေါင်း (၈) ခု ပါဝင်သည့် အသင်းပေါင်း (၂၅၀) ကျော်

ရှိပါသည်။ စင်တာတွင် မိုးလုံလေလုံ အားကစားခန်းမ (ကွင်းပြည့်) ၃

ခုနှင့်တကွ ရည်ရွယ်ချက်မျိုးစုံ အသုံးပြုနိုင်သည့်

အခန်းကြီးနေရာတစ်ခုပါရှိသည့် လေအေးပေးစက်တပ်ဆင်ထားသော

ပွဲကြည့်စဉ်ပါ အားကစားရုံ ရှိပါသည်။

Ingle Farm အပန်းဖြေစင်တာ

3/58 Beovich Road, Ingle Farm 5098

7422 1500

Ingle Farm အပန်းဖြေစင်တာသည် လှုပ်ရှားမှု များ ၊ အစီအစဉ်များ နှင့်

ဝန်ဆောင်မှု မျိုးစုံ လုပ်ဆောင်ပေးသည့် စင်တာတစ်ခုလည်း

ဖြစ်ပါသည်။ ဌာနရမ်းကစားနိုင်သည့် နံရံရှိက် တင်းနစ်ကစားကွင်း (၄)

ခုနှင့် ပွဲကြည့်သူများအတွက် သက်သောင့်သက်သာ

ကြည့်ရှုနေရာတို့ကို မကြာသေးမီက ပြန်လည်ပြုပြင်မွမ်းမံထားသည်။

Little Para ဂေါက်ကွင်း

62 Martins Road, Paralowie SA 5108

8285 9177

Little Para ဂေါက်ကွင်းသည် ကိုးကျင်းပါ Par 3

ဂေါက်ကွင်းဖြစ်ပါသည်။ ကားမောင်းရန် လမ်းများ၊ အခြေခံအဆင့်

ဂေါက်နှင့်ပတ်သက်သည့် အစီအစဉ်များနှင့်

ဂေါက်ပစ္စည်းအသုံးအဆောင်များ ဌာနရမ်းအသုံးပြုနိုင်ပါသည်။

အားကစားနှင့် အပန်းဖြေ ကလပ်များ

Salisbury မြို့တွင်း အပန်းဖြေစခန်းပေါင်းနှင့် အားကစားကလပ်များ (၁၅၀) ကျော် ရှိပြီး စိတ်ပါဝင်စားမှု အပေါ် အခြေခံပြီး အောက်ပါတို့ ကို ဝန်ဆောင်ပေးသည်-

- AFL
- အားကစားသမားများ
- ဘော့စ်ဘော
- ခရစ်ကတ်
- စက်ဘီးစီးခြင်း နှင့် BMX(ပြိုင်ဘီး)
- ဂေါက်ရိုက်ခြင်း
- Lawn bowls
- ကိုယ်ခံပညာများ
- Netball
- သေနတ်ပစ်အားကစား နှင့် လေးပစ်အားကစား

- စကိတ်စီးခြင်း
- ဘောလုံးကစားခြင်း
- တင်းနစ်
- ရေလွှာ အားကစားများ

အားကစားကလပ်အများစုတွင် လိုင်စင်ရ ကလပ်ခန်းများ နှင့် လူမှု ချိတ်ဆက်မှု ဆိုင်ရာ ဝန်ဆောင်မှုများ ရှိပါသည်။

အချက်အလက်များ ပိုမို ရရှိလိုပါက SA Directory of Community Services အား ကိုးကားနိုင်သလို Salisbury ဝန်ဆောင်မှုပေးရေး **၈၄၀၆ ၈၂၂၂** သို့ ဆက်သွယ်နိုင်ပါသည်။





ပန်းခြံများနှင့် ထိန်းသိမ်းထားသည့်မြေများ

**Salisbury မြို့တွင် လှပသော ပန်းခြံများ၊
သဘာဝဘေးမဲ့တောများ ၊ စိုစွတ်စိမ့်မြေများ နှင့်
ကစားကွင်းများ (၁၇၀) ကျော် ရှိပြီး
လာရောက်အပန်းဖြေသူများနှင့် မြို့နေလူထုအတွက်
လမ်းလျှောက်စရာ နေရာများ သည် ကီလိုမီတာ (၅၀)
ကျော် ရှိပါသည်။**

အချိန်ကြာလာသည်နှင့်အမျှ Salisbury မြို့တွင် ပန်းခြံများ၊
သစ်တောများကို မြေညီ၍ ဖောက်ထားသည့် လျှောက်လမ်းများ ၊
သဘာဝဘေးမဲ့တောများ ၊ လေဟာပြင် အပန်းဖြေ
ဝန်ဆောင်မှုလုပ်ငန်းများ တည်ဆောက်ရန် မြေနေရာများအား
အသွင်ပြောင်းယူခဲ့ပါသည်။ စိုစွတ်စိမ့်မြေ (၅၂) ခုပါဝင်သော
ပြန်လည်အသုံးပြု ထားသော ရေစနစ်အား ပန်းခြံများ နှင့်
ဟင်းလင်းပြင်များ ရေသွယ်ယူရန် နှင့် သဘာဝ ပန်းမျိုးစိတ်အတွက်
ပိုမိုကောင်းမွန်သော သဘာဝပတ်ဝန်းကျင်တစ်ခု ထောက်ပံ့ပေးရန်
ရည်ရွယ်ပါသည်။

Salisbury တစ်လျှောက် လမ်းလျှောက်ခြင်း နှင့် စက်ဘီးစီးခြင်းကို the
Little Para Trails and Dry Creek Linear ပန်းခြံ များလုပ်နိုင်သည်။
ကြီးမားကျယ်ပြန့်သည့် ပန်းခြံများ နှင့်
သဘာဝအပန်းဖြေစခန်းများသည် လုံခြုံ စိတ်ချရသော
ကလေးကစားကွင်းများ ၊ ပျော်ပွဲစားထွက်သည့် နေရာများ နှင့် BBQ
အကင်စက်များ အခမဲ့အသုံးပြု ခွင့် ပါဝင်ပါသည်။

ခွေးကျောင်းနိုင်သည့် ပန်းခြံများ

ခွေး ကျောင်းရန် သင့်လျော်သည့် ပန်းခြံများသည်
မည်သည့်အချိန်တွင်မဆို ခွေးများအား လွှတ်ကျောင်းရန်
ခွင့်ပြု ထားပါသည်။ အဆိုပါပန်းခြံများသည် ခွေးများနှင့် ယင်းတို့ ၏
ပိုင်ရှင်များအတွက် စိတ်ဝင်စားစရာ ပတ်ဝန်းကျင်ကောင်းတစ်ခုကို
အထူးသဖြင့် ဖန်တီးပေးထားပါသည်။ ခွေးများ မစင်စွန့်ရာတွင်
အသုံးပြု သည့် အိတ်များအား ပန်းခြံတိုင်းတွင် ထားပေးထားပြီး
ခွေးပိုင်ရှင်များအနေဖြင့် အများပြည်သူပိုင် နေရာများတွင်
ယင်းတို့၏ခွေးများ မစင် စွန့်ပြီးနောက် သန့်ရှင်းရန် လိုအပ်ပါသည်။

အလှမွေးခွေးများနှင့် ကြောင်များကို သားကြောဖြတ်ထားရန် ၊
အမည်ရေးမှိုက်ကရှိခြစ်ထည့်ထွင်းထားရန်နှင့် မှတ်ပုံတင်ထားရန်
လိုအပ်ပါသည်။ ပိုင်ရှင်မဲ့နေသော ခွေးများအား တွေ့ရှိပါက ကောင်စီ၏
ဖုန်းအမှတ် ၈၄၀၆ ၈၂၂၂ ထံ ဆက်သွယ်နိုင်ပါသည်။

လက်ရှိတွင် Salisbury မြို့တစ်လျှောက် ခွေးများ
ခေါ်ဆောင်သွားနိုင်သည့် ပန်းခြံ (၉)ခု ရှိပြီး အောက်ဖော်ပြပါ
တည်နေရာများတွင် ရှိပါသည်-

Happy Home သဘာဝ ဘေးမဲ့တော

Waterloo Corner Road, Salisbury North

Unity ပန်းခြံ

South Terrace, Pooraka

Canterbury Drive သဘာဝ ဘေးမဲ့တော

Canterbury Drive, Salisbury Heights

Dry Creek Linear ပန်းခြံ

Park Way, Mawson Lakes

Jenkins သဘာဝ ဘေးမဲ့တော

Salisbury Park

မြင်းခြံစားကျက်မြေများ

Maxwell Road, Para Hills West

Baltimore သဘာဝ ဘေးမဲ့တော

Oleander Drive, Parafield Gardens

Kingswood Crescent သဘာဝ ဘေးမဲ့တော

Bolivar Road

Golding အားကစားကွင်း

Redhill Road & Kalina Avenue ထောင့်, Para Vista

ခွေးကျောင်းနိုင်သည့် ပန်းခြံများ၏ ပြင်ပတွင် ညနေ ၆.၃၀ နာရီ မှ
နံနက် ၈ နာရီအထိ ခွေးများကို လည်ပတ်ချွတ်၍ လွှတ်ထားနိုင်သည့်
သဘာဝဘေးမဲ့တောများနှင့် ပန်းခြံများ ရှိပါသည်။

ပန်းခြံ တည်နေရာများ

Bridgestone သဘာဝအပန်းဖြေစခန်း

Frost Road, Salisbury

Bridgestone Reserve သည် Salisbury အခြေတည်ပြီး အသက်အရွယ်မရွေး အားကစားစင်တာ၊ အပန်းဖြေနေရာ နှင့် ကိုယ်လက် ကြံ့ခိုင်မှုများ ပြု လုပ်နိုင်သည့် ခန့်ငြားသော ပန်းခြံမြေနေရာ အသစ်ဖြစ်ပါသည်။

Cobbler Creek သဘာဝအပန်းဖြေစခန်း

Smith Road, Salisbury East

ချိုင့်ဝှမ်းတွင်း တိမ်မြုပ်စီးဆင်းလျက်ရှိသည့် မြစ်ကြောမှတစ်ဆင့် သဘာဝဘေးမဲ့တောနှင့်ချိတ်ဆက်လျက် Salisbury မြို့ပြအစွန်အဖျားအထိ သွယ်တန်းထားပါသည်။ Bridge Road မှ ကွေ့ကောက်စီးဆင်းနေသည့် Cobbler Creek တစ်လျှောက် လာရောက် လည်ပတ်သူများအား ခဏတာ အပန်းဖြေမှု ပေးနိုင်ပါသည်။

Harry Bowey Reserve

Riverside Drive, Salisbury Park

Little Para မြစ် အနီး စိတ်ဝင်စားစရာကောင်းသော သဘာဝဘေးမဲ့တောများနှင့် ကစားကွင်း

Carisbrooke ပန်းခြံ

Main North Road, Salisbury Park

Carisbrooke ပန်းခြံသည် Little Para မြစ် နှင့် လျှောက်လမ်းများဖြင့် ချိတ်ဆက်နေသော Salisbury Park ဆင်ခြေဖုံးရှိ အလွတ်မြေများအနက် ပထမဆုံးဖြစ်သည်။

Pitman ပန်းခြံ

Main entrance off Commercial Road, Salisbury

Pitman Park ၏ ပင်မဝင်ပေါက်သည် Commercial Road လမ်းမကြီးအနီး တည်ရှိပြီး Salisbury ၊ Bridge Street ၏ အလည်တည့်တည့်တွင် တည်ရှိသည်။ Pitman Park သည် မဂ်ဇာပွဲများအတွက် ဌာရမ်းနိုင်သော the Rose Garden နှင့် ရေတံခွန် ဟူ၍ အဓိက နေရာ (၂) ခု ရှိပါသည်။



Unity ပန်းခြံ

(ဘီးတပ်ကုလားထိုင်အသုံးပြု သူ ကလေးသူငယ်များအတွက် မသန်စွမ်းသူ အသုံးပြု နိုင်သော ကစားကွင်းများလည်း ရှိသည်။)

South Terrace, Pooraka

The Unity Park စက်တီစီးကွင်း သည် လက်ရန်းများ၊ လျှောလမ်းများ၊ လေးထောင့်ကွက်များနှင့် စက်တီစီးထုတ်ပိုးဖါများ၊ ကုန်းစောင်းများနှင့် လေးထောင့်ကျကျအကွက်များဖြင့်အကောင်းဆုံး စက်တီစီးလမ်းကြောတစ်ခုဖြစ်ပါသည်။ ကိုယ်လက်ကြံ့ခိုင်မှု စင်တာသည် ကိုယ်လက်လှုပ်ရှားမှုများ ပြု လုပ်ရန် နှင့် ကြံ့ခိုင်မှု စစ်ဆေးရန် ကောင်းမွန်သော နေရာတစ်ခုဖြစ်ပါသည်။ တန်းတူဝင်ထွက်နိုင်သော ကစားကွင်းတွင် အသက်အရွယ်မရွေး ကျား/မ အားလုံးအတွက် ဝန်ဆောင်ပံ့ပိုးမှုများရှိပါသည်။

Greenfields Watershed စိမ်းမြေများ

(Watershed ကဖေး နှင့် ခန်းမကျယ်ကြီးများရှိသည်။)

Salisbury Highway, Mawson Lakes

Greenfields Wetlands သည် Adelaide မြို့ လယ်ခေါင်မှ ၁၅ ကီလိုမီတာ အကွာ Mawson Lakes ရှိ Salisbury မြို့ပြ မြေနေရာ အလယ်ဗဟိုတွင် ဟက်တာ ၁၁၄ မြေနေရာတွင် တည်ဆောက်ထားပါသည်။

St Kilda ကစားကွင်း နှင့် Mangrove လျှောက်လမ်း

(နယ်စွန့် စွန့်စားကစားကွင်းနှင့် တောတောင်လျှောက်လမ်း ရှိသည်)

Mangrove Street, St Kilda

ကစားကွင်းတွင် လျှောစီးများတပ်ဆင်ထားသော ကြီးမားသောရေတိုက်နှင့်တကွ ရုတ်သိမ်းနိုင်သည့်ကြီးတံတား၊ ဘွန်းမရင်းဒလက်ကွေး၊ မြေခွေးမျက်နှာလင်းနို့၊ ပင်လယ် ဓါးပြ သဘောဌာ လျှောစီးအမျိုးမျိုးရှိသည့် ကြီးမားသော မီးတောင်၊ ဘတ်စ်ဘော ကစားကွင်း ၊ ဒါန်းများနှင့် စိတ်ဝင်စားစရာ များစွာ ရှိပါသည်။

Paddocks Wetlands Reserve

Cnr Bridge and Maxwell Roads, Para Hills

The Paddocks သည် ဟင်းလင်းပြင် အားကစားပြု လုပ်ရန် နေရာများ ၊ ဌာနများနှင့် သဘာဝတောရိုင်း ထိန်းသိန်းစောင့်ရှောက်ရေး စိုစွတ်စိမ်းမြေများ နှင့် အလုံပိတ်ထားသော ခွေးကျောင်းရန် မြေနေရာ တစ်ခု ပါရှိသော ကြီးမားကျယ်ပြန့်သော ကုန်းမြေတစ်ခု ဖြစ်ပါသည်။

Kaurna Park

(သမိုင်းဝင် တိုင်းရင်းလူမျိုး Woodliparri လျှောက်လမ်းရှိသည်)

Waterloo Corner Road, Burton

Kaurna Wetlands သည် ကွေးကောက်နေသော လျှောက်လမ်းများနှင့် သစ်သားကြမ်းခင်းထားသည့် လျှောက်လမ်းများဖြင့် တည်ဆောက်ထားသည့် ၄၈ ဟက်တာ ကျယ်ဝန်းသော သစ်တောမြေ နေရာတစ်ခုဖြစ်သည်။

Fairbanks Drive သဘာဝအပန်းဖြေစခန်း

Fairbanks Drive, Paralowie

တွင် ဘတ်စ်ကတ်ဘောနှင့် တင်းနစ်ပေါင်းထားသည့်ကစားကွင်း၊ အားကစားပစ္စည်းများနှင့် မြက်ထူထပ်သည့် နေရာများ ရှိသည်။



Salisbury တွင် နေထိုင်ခြင်း

ကောင်စီအနေဖြင့် Salisbury မြို့ တွင် နေထိုင်သူများ၊ အလုပ်လုပ်သူများ သို့မဟုတ် သို့ လာရောက်လည်ပတ်သူများအတွက် ဝန်ဆောင်မှု အမြောက်အမြား လုပ်ဆောင်ပေးသည်။ နောက်ထပ် ဝန်ဆောင်မှုများကို အစိုးရ နှင့် အစိုးရ မဟုတ်သော အဖွဲ့အစည်းများက ဆောင်ရွက်ပေးသည်။ ဝန်ဆောင်မှုများမှာ ပညာပေးခြင်း ၊ ကလေးသူငယ် ပြုစုစောင့်ရှောက်ခြင်း ၊ အများပြည်သူ သယ်ယူပို့ဆောင်ရေး၊ ရုပ်ပိုင်း နှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ဝန်ဆောင်မှုများ ၊ လူငယ်များနှင့် အသက်အရွယ်ကြီးရင့်သူများအတွက် အစီအစဉ်များ ပါဝင်ပါသည်။ အောက်ပါတို့သည် အဓိကကျသော ဥပမာများဖြစ်ပါသည်-

ကျောင်းများနှင့် ကလေးထိန်းဌာနများ

မြို့တစ်လျှောက် အရပ်ဘက် (အများပြည်သူပိုင်) နှင့် ပုဂ္ဂလိကကျောင်း (၄၄) ကျောင်း နှင့် ကလေးထိန်းကျောင်း (၃၀) ရှိသည်။ ဘာသာရေး နှင့် ဘာသာအယူဝါဒအဖွဲ့ ကင်းသည့် ပညာပေးရေး အစီအစဉ်များ ပို့ချပေးသည်။ အချက်အလက်များ ပိုမိုရရှိနိုင်ရန် ပညာရေးဌာန ၊ ဖုန်းအမှတ် ၁၈၀၀ ၀၈၈ ၁၅၈ သို့ မည်သည့်အချိန်တွင်မဆို ဖုန်းခေါ်ဆိုနိုင်ပြီး လာရောက်လည်ပတ်နိုင်ပါသည်။ www.education.sa.gov.au

အများပြည်သူ သယ်ယူပို့ဆောင်ရေး

သည် Adelaide နှင့် အခြား ဒေသဆိုင်ရာ စင်တာများနှင့် ဘတ်စ်ကား၊ ရထားတို့ဖြင့် ချိတ်ဆက်ထားပြီး အများပြည်သူ အသုံးပြု နိုင်သည့် ဝန်ဆောင်မှု လုပ်ဆောင်ပေးသည်။ အချိန်ဇယားများနှင့် သတင်းအချက်အလက်များအား Adelaide Metro Info Line ဖုန်းအမှတ် ၁၃၀၀ ၃၁၁ ၁၀၈ ထံ တိုက်ရိုက်ဖုန်းခေါ်ဆိုနိုင်သလို လူကိုယ်တိုင် လာရောက် လည်ပတ်နိုင်ပါသည်။

www.adelaidemetro.com.au

လူငယ်အစီအစဉ်များ

Salisbury သည် စာကြည့်တိုက်များနှင့် လူမှု အသိုက်အဝန်း စင်တာများ၌ အသက် ၁၂- ၂၅ နှစ် ကြား လူငယ်လူရွယ်များနှင့် ၎င်းတို့၏ မိသားစုများအား ၁၂-၂၅ အစီအစဉ်မှ တစ်ဆင့် အထောက်အကူပေးရေး အစီအစဉ် အများအပြား ရှိပါသည်။ ကောင်စီ၏ ပြင်ပတွင် လုပ်ကိုင်ပေးသည့် လူငယ်အေဂျင်စီများနှင့် ဝန်ဆောင်ခံရသူများလည်း ရှိပါသည်။ South Australia Directory of Community Services သို့ လာရောက် လည်ပတ်နိုင်ပါသည်။

www.sacommunity.org

Salisbury သက်ကြီးလူအိုများ

အသက် (၅၀) ကျော် သက်ကြီးရွယ်အိုများအတွက် သက်ကြီးဝန်ဆောင်မှုများကို ရပ်ရွာအခြေပြု နှင့် ဘိုးဘွားများအား စောင့်ရှောက်ရေးစင်တာများတွင် လုပ်ဆောင်ပေးသည်။ လူအများနှင့် တွေ့ဆုံရန်၊ လှုပ်ရှားမှုများတွင် ပူးပေါင်းပါဝင်ရန် နှင့် ပြဿနာတစ်စုံတစ်ရာအတွက် အထောက်အပံ့များ ရှာဖွေရန် ကောင်းမွန်သည့် နေရာများဖြစ်ပါသည်။ Jack Young စင်တာ (တယ်လီဖုန်းအမှတ် ၈၄၀၆ ၈၅၈၇) သို့မဟုတ် Para Hills ဘိုးဘွားများစောင့်ရှောက်ရေးစင်တာ (တယ်လီဖုန်းအမှတ် ၈၄၀၆ ၈၅၈၇) သို့မဟုတ် Pine Lakes သက်ကြီးဘိုးဘွားများ စောင့်ရှောက်ရေးစင်တာ (တယ်လီဖုန်းအမှတ် ၈၄၀၆ ၈၅၁၃) တို့ဖြစ်ပါသည်။

ကျန်းမာရေး ဝန်ဆောင်မှုများ

အများပြည်သူ အသုံးပြု နိုင်သည့် ဆေးရုံ နှစ်ခု- Lyell McEwin ဆေးရုံနှင့် Modbury ဆေးရုံသည် Salisbury အနီးတွင် တည်ရှိပါသည်။ The Royal Adelaide ဆေးရုံ နှင့် အမျိုးသ မီးနှင့်ကလေး ဆေးရုံတို့သည် Adelaide တွင် တည်ရှိပါသည်။ Salisbury အခြေခံကျန်းမာရေးစောင့်ရှောက်မှု စင်တာသည် Hollywood Boulevard, Salisbury Downs, တယ်လီဖုန်းအမှတ် 8281 7644 တွင် တည်ရှိပါသည်။ တစ်နည်းအားဖြင့် ရုံးချိန်ပြင်ပ အိမ်တိုင်ရာရောက် ဆရာဝန်ဝန်ဆောင်မှု လုပ်ငန်း များသည် မက်ဒီကဲ ကတ်ပြားများ ရှိသူများအတွက် အိမ်တိုင်ရာရောက် ဝန်ဆောင်မှုပေးခြင်း လုပ်ဆောင်နိုင်ပြီး တယ်လီဖုန်းအမှတ် ၁၃ ၇၄ ၂၅ တို့ ဖြစ်ပါသည်။

စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပံ့ပိုးမှု

စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို အထောက်အကူပြု သည့် ဝန်ဆောင်မှုလုပ်ငန်းများသည် ဖုန်းဖြင့် ဝန်ဆောင်မှုပေးခြင်း နှင့် အခြား လိုအပ်သည့် အကြံဉာဏ်များအား လူကြီးမင်း၏ ဆရာဝန်ထံမှ ရရှိနိုင်ပါသည်။ အပြည့်အစုံအား healthdirect.gov.au/mental-health-helplines တွင် ကြည့်ရှုနိုင်သလို အခြား ပုံမှန် အကူအညီပေးရေးလိုင်းများမှာ အောက်ပါတို့ဖြစ်ပါသည်-


- Beyond Blue (စိတ်ကျရောဂါ ပံ့ပိုးမှုနှင့် စိတ်သောက ပံ့ပိုးမှု) **1300 22 4636**
- Headspace (အသက် ၁၂-၂၅ နှစ် အထိ) **1800 650 890**
- Kids Helpline (အသက် ၁၂- ၂၅ နှစ် အထိ) **1800 55 1800**
- QLife (LGBTIQA အကူအညီပေးရေး) **1800 184 527**
- PANDA (ကိုယ်ဝန်ဆောင်စဉ် စိတ်သောကနှင့် စိတ်ကျရောဂါ ဩစတြေးလျ) **1300 726 306**
- အရွယ်ရောက်ပြီးသူများအား အကူအညီပေးရေး အစီအစဉ်များ adultsupportingkids.com.au

အလုပ်အကိုင်ရှာဖွေရေးနှင့် လေ့ကျင့်သင်တန်းပေးရေး ဝန်ဆောင်မှုများ

အလုပ်အကိုင်ရှာဖွေရေး နှင့် လေ့ကျင့်သင်တန်းပေးရေး ဝန်ဆောင်မှုများသည် လုပ်ခလစာရသော အလုပ်အကိုင်များ ရှာဖွေရာတွင် ကူညီ ပေးနိုင်သည်။ ဝန်ဆောင်မှုများသည် သင်တန်းပေးခြင်း၊ ကိုယ်ရေးဖိုင် ရေးသားပေး ခြင်း နှင့် အင်တာဗျူး မေးမြန်းရေး စွမ်းရည်များနှင့်ပတ်သက်၍အကြံပေးနိုင်သည်။ ဒေသဆိုင်ရာ စာကြည့်တိုက်၊ လူမှုအသိုက်အဝန်းဆိုင်ရာ စင်တာများ သို့မဟုတ် လူငယ်လူရွယ် စင်တာများ တွင် လက်ရှိလုပ်ဆောင်သော အစီအစဉ်များ အကြောင်း စုံစမ်းနိုင်ပါသည်။ တစ်နည်းအားဖြင့် Centrelink သည် တရားဝင် ဝန်ဆောင်မှုလုပ်ငန်းများ ၊ အလုပ်အကိုင်ဝန်ဆောင်မှု အေဂျင်စီများ နှင့် ဘဏ္ဍာရေး အကူအညီအတွက် ရည်ညွှန်းကိုးကားစရာ တစ်ခုလည်း ဖြစ်ပါသည်။

Polaris စင်တာ

The Polaris Centre သည် တီထွင်ဆန်းသစ်ခြင်း နှင့် စီးပွားရေးလုပ်ငန်းများအတွက် စင်တာဖြစ်ပြီး ဒေသမြောက်ပိုင်းရှိ အသေးစားမှ အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် လုပ်ငန်းစတင်ရန် အကူအညီ၊ အကြံဉာဏ် နှင့် သင်တန်းများ ပေးအပ်ခြင်းတို့ ရည်ရွယ်ပါသည်။ အချက်အလက် ပိုမို ရရှိလိုပါက တယ်လီဖုန်းအမှတ် ၈၂၆၀ ၈၂၀၅ သို့ ဆက်သွယ်နိုင်ပါသည်။



ရယူသုံးစွဲခွင့် နှင့် ပူးပေါင်းပါဝင်ခြင်း

ကောင်စီတွင် Salisbury အား လူတိုင်းအတွက် ရယူသုံးစွဲခွင့် ပိုမို ရရှိစေရန် အလုံးစုံ ပူးပေါင်းပါဝင်သော မဟာဗျူဟာမြောက် အစီအမံတစ်ခုရှိပါသည်။ လူ (၅)ဦးအနက် (၁)ဦးသည် မသန်စွမ်းမှုဖြင့် နေထိုင်နေရပါသည်။ ထို့ကြောင့် ဤ မဟာဗျူဟာသည် လမ်းများပေါ်၊ အဆောက်အဦများ ၊ ဝတ်ဆိုင်များ ၊ ရပ်ရွာအခြေပြ အစီအစဉ်များနှင့် အတွေးအခေါ်များနှင့် ဆက်စပ်သည့် အတားအဆီးများ ဖယ်ရှားရန် ရည်ရွယ်ပါသည်။ အချက်အလက်များ ပိုမိုရရှိလိုပါက တယ်လီဖုန်း အမှတ် 8406 8390 သို့ ခေါ်ဆိုနိုင်ပါသည်။

ဈေးဝယ်ခြင်းနှင့် အပန်းဖြေအနားယူခြင်း

ဟင်းသီးဟင်းရွက်များနှင့် တစ်ကိုယ်ရေ အသုံး အဆောင်များ အတွက် ဈေးဝယ်ထွက်ရန် အတွက် မြို့တစ်ဝိုက်လျား အဆင်ပြေသင့်လျော်သည့် ရွေးချယ်စရာ နီးနီးနားနား ဈေးဝယ်စင်တာ (၅၇) ခု ရှိပါသည်။ စာတိုက်များရှိသော ဈေးဝယ် စင်တာကြီးများမှာ-

Parabanks ဈေးဝယ်စင်တာ

John Street, Salisbury

Salisbury တောင်ပိုင်း စီးပွားရေးလုပ်ငန်းများ ဆုံစည်းရာ စင်တာ

Kings Road, Salisbury South

Ingle Farm ဈေးဝယ်စင်တာ

Walkleys နှင့် Montague လမ်းမကြီး ထောင့် Ingle Farm

Paralowie ပလာဇာ

337 Whites Road, Paralowie

Hollywood ပလာဇာ

Winzor Street, Salisbury Downs

Paralowie Village ဈေးဝယ်စင်တာ

Bolivar Road နှင့် Liberator Drive ထောင့် Paralowie

Springbank ဈေးဝယ်ပလာဇာ

382-396 Waterloo Corner Road, Burton

Saints Road ဈေးဝယ်စင်တာ

Saints Road နှင့် Main North လမ်းမ ထောင့်, Salisbury Plain SA 5109

Manor Farm ဈေးဝယ်စင်တာ

4/51 Northbri Avenue, Salisbury East

Para Hills ဈေးဝယ်စင်တာ

1 Wilkinson Road Para Hills SA 5096



ယဉ်ကျေးမှု နှင့် အပန်းဖြေခြင်း

အပန်းဖြေခြင်း ဝန်ဆောင်မှုများတွင် Salisbury, Gawler Street ရှိ ရုပ်ရှင်ရုံ၊ Parafield Airport ရှိ the Classic Jets Fighter ပြတိုက်၊ Mawson Lakes ရှိ the Adelaide Planetarium၊ Salisbury ရှိ the Folk Museum နှင့် Water Wheel Museum နှင့် St Kilda ရှိ the Tramway Museum တို့ဖြစ်ပါသည်။

နိုင်ငံသားဖြစ်မှု

ဩစတြေးလျနိုင်ငံသားဖြစ်ရေး လျှောက်လွှာပုံစံများအား ပြည်ထဲရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေး နှင့် နိုင်ငံသားပြုရေး တွင် ရယူနိုင်ပါသည်။ Salisbury မြို့ နိုင်ငံသားအဖြစ် အသိအမှတ်ပြုမှု အခမ်းအနားများအား တစ်နှစ်ပတ်လုံး အချိန်ကာလအလိုက် ကျင်းပလေ့ရှိပါသည်။ ပိုမို သိရှိလိုပါက ကောင်စီ ဖုန်းအမှတ် ၈၄၀၆ ၈၂၂၂ သို့ ဆက်သွယ်နိုင်ပါသည်။

ရှိခိုးဝတ်ပြုရန် နေရာများ

Salisbury သည် ဘာသာမျိုးစုံ၊ မတူကွဲပြားသည့် ယဉ်ကျေးမှု ပေါင်းစုံ ကိုယ်စားပြုသည့် လူမှုအသိုက်အဝန်းတစ်ခု ဖြစ်ပါသည်။ ဖော်ပြပါ ဝန်ဆောင်မှုများအကြောင်း အချက်အလက်များ ပိုမိုရရှိလိုပါက လူမှုအသိုက်အဝန်း ဝန်ဆောင်မှုဆိုင်ရာ ဩစတြေးလျ(တောင်ပိုင်း) လမ်းညွှန်အား ကိုးကားနိုင်ပါသည်။

စေတနာ့ဝန်ထမ်း လုပ်ကိုင်ခြင်း

စေတနာ့ဝန်ထမ်း လုပ်ကိုင်ခြင်းသည် အကျိုးကျေးဇူးများစွာ ရှိပါသည်။ မိတ်ဖွဲ့ရန်၊ ဒေသဆိုင်ရာ လူမှုအသိုက်အဝန်း နှင့် ချိတ်ဆက်ရန်အတွက် အကောင်းဆုံးနည်းလမ်းဖြစ်ပါသည်။ ထို့အပြင် လေ့လာစရာ အရည်အချင်းအသစ်များ ဖွံ့ဖြိုးလာရန် နှင့် ယုံကြည်မှု တည်ဆောက်ရန် နှင့် အချို့သူများအတွက် အလုပ်အကိုင်ရရှိရန် လမ်းစတစ်ခု ဖြစ်နိုင်ပါသည်။

Salisbury မြို့အနေဖြင့် ဒေသတွင်း လူမှုအသိုက်အဝန်းအတွင်း စေတနာ့ဝန်ထမ်း အခွင့်အလမ်းများ ဖန်တီးပေးထားပါသည်။ စေတနာ့ဝန်ထမ်း နေရာလွှတ်များအား ကောင်စီ ဝဘ်ဆိုက်ဖြစ်သည့် www.salisbury.sa.gov.au/council/volunteering တွင် ကြေငြာထားပြီး သို့မဟုတ် လူမှုအသိုက်အဝန်း ကောင်စီ စင်တာ တွင် လက်ကမ်းစာစောင်များ အခမဲ့ ရယူနိုင်ပါသည်။ စေတနာ့ဝန်ထမ်းလျှောက်ထားရာတွင် အကူအညီ လိုအပ်ပါက စေတနာ့ဝန်ထမ်း ဝန်ဆောင်မှု၊ တယ်လီဖုန်းအမှတ် ၈၄၀၆ ၈၄၇၅ သို့ ဖုန်းခေါ်ဆိုနိုင်ပါသည်။

ရာသီဥတု ပြောင်းလဲမှု ခိုလှုံရာနေရာ

အပူလှိုင်းများသည် ဩစတြေးလျတွင် ပုံမှန် တိုးလာလေ့ရှိပြီး (၅) ရက်အတွင်း အပူချိန်မှာ ၃၅ ဒီဂရီ စင်တီဂရိတ်၊ ယင်းနှင့် အထက် သို့မဟုတ် (၃) ရက်အတွင်း အပူချိန်မှာ ၄၀ ဒီဂရီ စင်တီဂရိတ်၊ ယင်းနှင့် အထက် ဖြစ်ပါသည်။ အပူချိန် မြင့်တက်နေစဉ်အတွင်း ရေပုံမှန်သောက်ရန်၊ အေးမြပြီး အရိပ်ရသည့် နေရာများတွင် နေရန် အရေးကြီးပါသည်။ ဈေးဝယ်စင်တာများ၊ စာကြည့်တိုက်များ နှင့် လူမှု အသိုက်အဝန်း စင်တာများ (ရပ်ရွာအခြေပြု စင်တာများ) ကဲ့သို့ လေအေးပေးစက် ရရှိနိုင်သည့် နေရာများသည် လေအေးပေးစက်မရှိသည့် အိမ်များတွင် နေထိုင်သူများအား အထူးသဖြင့် အိမ်ရာမဲ့များအား ခိုလှုံရာနေရာအဖြစ် တည်ရှိနိုင်သည်။ ရာသီဥတု အလွန်အမင်း ဆိုးဝါးခြင်း နှင့် အရေးပေါ် အခြေအနေများအတွင်း သတိပေးခြင်း နှင့် အကြံဉာဏ်များကို ABC Radio National တွင်နားဆင်နိုင်သည် သို့မဟုတ် အွန်လိုင်းတွင် ကြည့်ရှုနိုင်ပါသည်။ sa.gov.au/emergencies-and-safety

Salisbury တွင် အမှိုက် လာရောက်သိမ်းဆည်းပေးခြင်း

The Northern Adelaide Waste Management Authority (NAWMA) တစ်လျှောက် Salisbury မြို့သည် လူကြီးမင်း ပေးဆောင်ရသည့်ကောင်စီခွန်၏ တစ်စိတ်တစ်ဒေသအဖြစ် အမှိုက်များအား အခမဲ့ စွန့်ပစ်ပေးပါသည်။ အိမ်သုံးအမှိုက်အားလုံးကို လာရောက်သိမ်းဆည်းရန်အတွက် ဘီးတပ်အမှိုက်ပုံးများတွင် ထည့်ထားရမည်။

သင့်အနေဖြင့် အသုံးပြုနိုင်သည့် ဘီးတပ် အမှိုက်ပုံး သုံးမျိုး ရှိပြီး အမှိုက်ပုံး တစ်ခုစီအတွက် အမှိုက်အမျိုးအစားပေါ် မူတည်ပြီး ထည့်နိုင်ပါသည်။

၁။ အနီရောင်အဖုံးဖြင့် အမှိုက်ပုံး အသေးမှာ အထွေထွေ အိမ်သုံး အမှိုက်များ ထည့်ရန် ဖြစ်ပြီး NAWMA က တစ်ပတ် တစ်ခါ သိမ်းဆည်းပေးပါသည်။

၂။ အဝါရောင်အဖုံးဖြင့် အမှိုက်ပုံးမှာ ပလတ်စတစ် ဖူးခွံများ၊ သံဗူးများ၊ စာရွက်များ၊ ဖန်ဖြင့် ပြုလုပ်ထားသည့် ပန်းအိုးများ၊ ဖန်ပုလင်းများ၊ ဖူးခွံများ နှင့် စက္ကူ ဖူးခွံများ အစရှိသဖြင့် ပြန်လည်အသုံးပြု နိုင်သည့် ပစ္စည်းများ အတွက် ဖြစ်ပါသည်။ အဆိုပါပစ္စည်းများအား ပြန်လည် အသုံးပြု နိုင်ပြီး ဆိုလိုသည်မှာ စုဆောင်းခြင်း၊ အမျိုးအမည် ခွဲခြားခြင်း နှင့် အခြားပစ္စည်းများ ပြုလုပ်ရန် ထုချေခြင်းများ လုပ်ဆောင်နိုင်ပါသည်။ အဆိုပါ အမှိုက်ပုံးအား NAWMA မှ နှစ်ပတ် တစ်ခါ သိမ်းဆည်းပါသည်။

၃။ အစိမ်းရောင်အဖုံးဖြင့် အမှိုက်ပုံးအား စားကြွင်းစားကျန်များနှင့် ဥယျာဉ်သုံး အမှိုက်များ အပါအဝင် အစားအစာများ နှင့် သြဇာပစ္စည်း အမှိုက်များ အတွက် ဖြစ်ပါသည်။ အဆိုပါ အမှိုက်ပုံးအား နှစ်ပတ်တစ်ခါ သိမ်းဆည်းမည်ဖြစ်ပြီး အဝါရောင်အဖုံး အမှိုက်ပုံးကဲ့သို့ အလှည့်ကျ စနစ်ဖြင့် သိမ်းဆည်းမည်ဖြစ်ပါသည်။ အမှိုက်ပုံး အလွတ်များအား အခမဲ့ ရယူနိုင်သော်လည်း မှတ်ပုံတင်ရမည်။ အစိမ်းရောင်အမှိုက်ပုံးအား ရယူလိုပါက NAWMA ၊ ဖုန်းအမှတ် ၈၂၅၉ ၂၁၀၀ ထံ ဆက်သွယ်နိုင်ပါသည်။

အစိမ်းရောင်အဖုံးပါ အမှိုက်ပုံးအတွင်းသို့ စားကြွင်းစားကျန်များ စုဆောင်းရန် မီးဖိုချောင်သုံး အိတ်များအား အစိမ်းရောင်အဖုံးပါ အမှိုက်ပုံးနှင့်အတူ ပေးထားပါသည်။ လက်ရှိသုံးနေသည့် အစိမ်းရောင် အမှိုက်ပုံးနှင့် အတူအသုံးပြု ရန် အိတ် သို့မဟုတ် ပုံးတစ်ခုခု လိုအပ်ပါက Salisbury Community Hub ၊ အမှတ် 34 Church Street, Salisbury တွင် လာရောက်ယူဆောင်နိုင်ပါသည်။

အရေးကြီး သတိပေးချက်

ယင်းတို့ အား သိမ်းဆည်းမည့် နေ့ နံနက် ၇ နာရီ မတိုင်မီ အိမ်ရှေ့ အပြင်ဘက် လမ်းမနှင့် နီးသည့်နေရာတွင်

အမှိုက်ပုံးများအား ထားရှိသင့်ပါသည်။ အမှိုက်ပုံးများအား အဖုံးဖွင့်သည့်ဖက်ကို လမ်းဖက်သို့ မျက်နှာမူလျက် တစ်ခု နှင့် တစ်ခု အနည်းငယ်ခွာ၍ ထားရှိရမည်- အဖုံးကို ပိတ်ထားရလိမ့်မည်။

အရင်းအမြစ်များ အသုံးချရေး စင်တာများ

လမ်းဘေးသိမ်း အမှိုက်ပုံးများအတွင်း ပစ်၍ မရနိုင်သည့် ပစ္စည်းများအား Salisbury မြို့ နေလူထု အနေဖြင့် လူ့ဒါန်းနိုင်ရန်၊ ပြန်လည်အသုံးပြု ချပစ္စည်းပြု လုပ် နိုင်ရန်နှင့် စွန့်ပစ်ရန်အတွက် အရင်းအမြစ်များ အသုံးချရေး စင်တာ (၂) ခု - Edinburgh North နှင့် Pooraka ရှိပါသည်။ အရည်အသွေးမြင့် အိမ်သုံးကုန် ပစ္စည်းများ ၊ အဆောက်အဦများ နှင့် ဥယျာဉ်သုံး ပစ္စည်းများ၊ အီလက်ထရောနစ် စွန့်ပစ်ပစ္စည်းများ၊ ကားဘက်ထရီအိုးများ၊ အထွေထွေ စွန့်ပစ်ပစ္စည်းများ ၊ ဥယျာဉ်ထွက် ဖြတ်ညှပ်အကိုင်အခက် အစုအပုံကြီးကြီးမားမားများ နှင့် အန္တရာယ်ရှိသော စွန့်ပစ်ပစ္စည်းများအား အဆိုပါစင်တာများတွင် စနစ်တကျ စွန့်ပစ်နိုင်ပါသည်။ စင်တာတစ်ခုချင်းစီတွင် လက်ခံသည့် ပစ္စည်းများနှင့် စပ်လျဉ်းသည့် စွန့်ပစ်ခ ကုန်ကျစရိတ် အသေးစိတ်အား NAWMA ဝက်ဘ်ဆိုက်တွင် ရရှိနိုင်ပါသည်။

ထုထည်ကြီး စွန့်ပစ်ပစ္စည်း လာရောက်သယ်ဆောင်ပေးခြင်း

Salisbury မြို့တွင် မြို့ နေလူထုအတွက် ထုထည်ကြီးစွန့်ပစ်ပစ္စည်းများ ဝန်ဆောင်မှုများအား ဘဏ္ဍာရေးနှစ်တိုင်း နှစ်ကြိမ် အခမဲ့ ဆောင်ရွက်ပေးသည်။ မြို့ နေလူထုအနေဖြင့် ဘဏ္ဍာရေးနှစ်တစ်နှစ်တိုင်း ဝန်ဆောင်မှု နှစ်ကြိမ် ရနိုင်သည်။

၁။ ဘောက်ချာစနစ်- ယင်းစနစ်သည် အရင်းအမြစ်များ ပြန်လည် အသုံးပြုခြင်း စင်တာများအား အခမဲ့ ရယူသုံးစွဲခွင့် ပေးထားပါသည်။

၂။ သယ်ယူရန်ခက်ခဲသည့် စွန့်ပစ်ပစ္စည်း အိမ်တိုင်ရာရောက် သယ်ယူပေးခြင်း ဝန်ဆောင်မှု- ယင်းဝန်ဆောင်မှုသည် မြို့ နေလူထုအား အရှည် နှစ်ကုမဗီတာ အိမ်တိုင်ရာရောက် သယ်ယူပေးခြင်းကို ကြို တင်ရက်ချိန်းမှာယူနိုင်ပြီး ရက်ချိန်းတောင်းသည့်အချိန်မှ လေးပတ်အတွင်း စွန့်ပစ်ပစ္စည်းကိုလာရောက်သယ်ဆောင်ပေးသည်။ အချက်အလက်များ ပိုမို ရရှိလိုပါက သို့မဟုတ် သင့်၏ နယ်မြေတွင် အမှိုက်ပုံးများ သိမ်းဆည်းပေးသည့်နေ့ ရက်ပြထားသည့် ပြက္ခဒိန် အကြောင်း သိရှိလိုပါက Salisbury မြို့ ၊ ဖုန်းအမှတ် ၈၄၀၆ ၈၂၂၂ သို့မဟုတ် Northern Adelaide Waste Management Authority၊ ဖုန်းအမှတ် ၈၂၅၉ ၂၁၀၀ သို့ ဖုန်းခေါ်ဆိုနိုင်ပါသည်။ အခြားအချက်အလက်များအတွက် www.salisbury.sa.gov.au/services/waste-and-recycling သို့မဟုတ် www.nawma.sa.gov.au သို့ လာရောက်လည်ပတ်နိုင်ပါသည်။




NAWMA
NATIONAL ASSOCIATION OF WASTE MANAGEMENT
8259 2100
www.nawma.sa.gov.au

Salisbury မြို့တော်မှ ကြိုဆိုပါသည်



© ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ၊ Salisbury မြို့တော် 34 Church Street, Salisbury SA 5108

🌐 www.salisbury.sa.gov.au ☎ 8406 8222 ✉ city@salisbury.sa.gov.au

📱 @cityofsalisbury